

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

မြန်မာ့အာမခံ ဥပဒေ

[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၀/၉၃]

ရန်ကုန်မြို့၊ ၁၃၅၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၅ ရက်

(၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည်အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာ့အာမခံဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) မြန်မာ့အာမခံ ဆိုသည်မှာ ဤဥပဒေအရ တည်ထောင်သည့် မြန်မာ့အာမခံကို ဆိုသည်။

(ခ) အာမခံလုပ်ငန်း ဆိုသည်မှာ ပုဒ်မ ၁၁ တွင်ဖော်ပြပါရှိသော အာမခံလုပ်ငန်းများကို ဆိုသည်။

(ဂ) အသက်အာမခံ ဆိုသည်မှာ အသက်အာမခံစာချုပ်အရ ရထိုက်သော တောင်းခံငွေအား ထုတ်ပေး ရန် တာဝန်ယူခြင်းကို ဆိုသည်။

(ဃ) အထွေထွေအာမခံ ဆိုသည်မှာ အသက်အာမခံမှအပ အခြားအာမခံအမျိုးအစား အားလုံးအတွက် သက်ဆိုင်ရာအာမခံစာချုပ်များအရ ရထိုက်သောတောင်းခံငွေများအား ထုတ်ပေးရန် တာဝန်ယူခြင်းကို ဆိုသည်။

(င) တစ်ဆင့်အာမခံ ဆိုသည်မှာ အာမခံသူကမိမိတာဝန်ယူထားသော အာမခံအားလုံးကိုသော်လည်း ကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း အခြားအာမခံသူထံတွင် ထပ်ဆင့်အာမခံထားခြင်းကို ဆိုသည်။

(စ) ဝန်ကြီးဌာန ဆိုသည်မှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ဆိုသည်။

(ဆ) ဒါရိုက်တာအဖွဲ့ ဆိုသည်မှာ မြန်မာ့အာမခံ၏ဒါရိုက်တာအဖွဲ့ကို ဆိုသည်။

အခန်း (၂)

တည်ထောင်ခြင်းနှင့် ရည်မှန်းချက်

၃။ မြန်မာ့အာမခံကို ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊

တရားစွဲခံနိုင်ခွင့်ရှိသော တရားဝင်အဖွဲ့အစည်းအဖြစ် ဤဥပဒေအရတည်ထောင်သည်။

၄။ မြန်မာ့အာမခံကို အောက်ပါရည်မှန်းချက်များဖြင့် တည်ထောင်သည်-

- (က) ဖြစ်ပျက်တတ်သော ဘေးအန္တရာယ်များကြောင့် ပြည်သူများကြုံတွေ့နိုင်သည့် လူမှုရေး၊ စီးပွားရေးနစ်နာဆုံးရှုံးမှုများကို နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ အာမခံထားခြင်းဖြင့် ငွေကြေးပြေလည်မှု ရရှိစေရန်၊
- (ခ) လူတစ်ဦးစီအလိုက် အသက်အာမခံထားခြင်းဖြင့် ငွေစုဆောင်းသည့်အလေ့အထ တိုးပွားစေပြီး နိုင်ငံတော်၏ အရင်းအနှီးစုဆောင်းမှုကို အထောက်အကူပြုစေရန်၊
- (ဂ) လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လိုအပ်လာမည့် အာမခံအကာအကွယ်အမျိုးမျိုးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အာမခံစနစ်အပေါ် ပြည်သူများယုံကြည်ကိုးစားမှု ရှိလာစေ ရန်။

အခန်း (၃)

ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စီမံခန့်ခွဲခြင်း

၅။ အစိုးရသည်-

- (က) ဒါရိုက်တာအဖွဲ့ကို အစိုးရဌာန အကြီးအကဲများနှင့် သင့်လျော်သော နိုင်ငံသားများပါဝင်စေလျက် ဖွဲ့စည်းရမည်၊
- (ခ) ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို တစ်ပါတည်းသတ်မှတ်ရမည်၊
- (ဂ) ဒါရိုက်တာအဖွဲ့၏ သက်တမ်းကို သတ်မှတ်နိုင်သည်၊
- (ဃ) ဒါရိုက်တာအဖွဲ့၏သက်တမ်းအတွင်း မည်သည့်ဒါရိုက်တာအဖွဲ့ဝင်ကိုမဆို ဒါရိုက်တာအဖွဲ့ဝင်အဖြစ် မှ ရပ်စဲခြင်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဖြည့်စွက်ခန့်ထားခြင်းပြုနိုင်သည်။

၆။ ဒါရိုက်တာအဖွဲ့သည် ဤဥပဒေပါ မြန်မာ့အာမခံ၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း၊ အာမခံလုပ်ငန်း များကို တာဝန်ယူဆောင်ရွက်ခြင်း ပြုရမည်။

၇။ အစိုးရဝန်ထမ်းမဟုတ်သော ဒါရိုက်တာအဖွဲ့ဝင်သည် ဝန်ကြီးဌာနက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၈။ ဒါရိုက်တာအဖွဲ့သည် မြန်မာ့အာမခံ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ဒါရိုက်တာအဖွဲ့ဝင်များ၊ ကျွမ်းကျင်သူ ပညာရှင်များ၊ ဝန်ထမ်းများပါဝင်စေလျက် ကော်မတီများကို ဖွဲ့ စည်းနိုင်သည်။ ထိုသို့ ဖွဲ့စည်းရာတွင် ယင်းကော်မတီများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ် ပေးရမည်။

၉။ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆိုင်ရာကိစ္စရပ်များကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ခေါ်ယူကျင်းပခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းပြုနိုင်သည်။

၁၀။ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌသည်-

- (က) မြန်မာ့အာမခံကိုယ်စား သဘောတူစာချုပ်များ ချုပ်ဆိုရန်အတွက်လည်းကောင်း၊ စာချုပ်စာတမ်း များ၊ စာချွန်လွှာများနှင့်အာမခံပေါ်လစီစာချုပ်များကို လက်မှတ်ရေးထိုးရန်အတွက်လည်းကောင်း လုပ်ပိုင်ခွင့်များရှိစေရမည်၊
- (ခ) မိမိ၏လုပ်ပိုင်ခွင့်များအနက် အာမခံပေါ်လစီစာချုပ်များ လက်မှတ်ရေးထိုးခြင်း လုပ်ပိုင်ခွင့်ကို မြန်မာ့အာမခံ၏ အရာရှိများအား လွှဲအပ်နိုင်သည်။

အခန်း (၄)

အာမခံလုပ်ငန်းများ

၁၁။ မြန်မာ့အာမခံသည် အောက်ပါအာမခံလုပ်ငန်းများကို လက်ခံဆောင်ရွက်ရမည်-

- (က) အသက်အာမခံ၊
- (ခ) သူတစ်ပါးထိခိုက်မှုအာမခံ၊
- (ဂ) အထွေထွေနှစ်နာဆုံးရှုံးမှုပေးလျော်ရန်အာမခံ၊
- (ဃ) မီးအာမခံ၊
- (င) ရေကြောင်းကုန်ပစ္စည်းအာမခံ၊
- (စ) ရေကြောင်းကိုယ်ထည်အာမခံ၊
- (ဆ) လေကြောင်းအာမခံ၊
- (ဇ) အင်ဂျင်နီယာအာမခံ၊
- (ဈ) အလုံးစုံမော်တော်ယာဉ်အာမခံ၊
- (ည) ရေနံနှင့် သဘာဝဓာတ်ငွေ့အာမခံ၊
- (ဋ) ငွေပို့ငွေသယ်အာမခံ၊
- (ဌ) ငွေသားလုံခြုံမှုအာမခံ၊
- (ဍ) သမာဓိအာမခံ၊
- (ဎ) ခရီးသွားအာမခံ၊
- (ဏ) ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊
- (တ) အခြားအာမခံအမျိုးအစားများ၊
- (ထ) ဝန်ကြီးဌာနကသတ်မှတ်သောအာမခံများ။

အခန်း (၅)

မြန်မာ့အာမခံ၏ လုပ်ပိုင်ခွင့်များ

၁၂။ မြန်မာ့အာမခံ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်တွင်းပြည်ပ၌ အခြားသင့်လျော်သော ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ခြင်း၊
- (ခ) ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်တွင်းပြည်ပ၌ ရုံးခွဲများဖွင့်လှစ်ခြင်း၊ ကိုယ်စားလှယ်များ ခန့်ထားခြင်း၊
- (ဂ) မိမိလက်ခံဆောင်ရွက်သော အာမခံလုပ်ငန်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြည် တွင်းပြည်ပ၌ တစ်ဆင့်အာမခံထားရှိခြင်း၊
- (ဃ) ငွေချေးသက်သေခံ လက်မှတ်များ၊ ဒီဘင်ချာစာချုပ်များ၊ ရှယ်ယာများ၊ ငွေစုလက်မှတ်များ ဝယ်ယူ ရင်းနှီးမြှုပ်နှံခြင်း၊

- (င) ပရိမီယံနှုန်းထားများ၊ ပေါ်လစီ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ အခြားအာမခံ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (စ) အာမခံထားရှိသဖြင့် ပရိမီယံအဖြစ် ရရှိလာသည့်နိုင်ငံခြားသုံးငွေများကို လက်ခံခြင်း၊
- (ဆ) နိုင်ငံခြားသုံးငွေဖြင့် အာမခံထားရှိသဖြင့် ဆုံးရှုံးမှုများအတွက် နိုင်ငံခြားသုံးငွေဖြင့် လျော်ကြေး ပေးရန် ကိစ္စများကို ဆောင်ရွက်ခြင်း၊
- (ဇ) ပရိမီယံနှုန်း၊ နစ်နာကြေးနှုန်း၊ လျော်ကြေးနှုန်း၊ ဘေးအန္တရာယ်ကို အကြောင်းပြုသည့် အပိုပရိမီယံ နှုန်း၊ လျော်ကြေးမဲ့ဆု၊ မေတ္တာရှိပေးလျော်ကြေး၊ ဒဏ်ကြေး၊ ကော်မရှင်နှုန်း၊ အသက်အာမခံချေးငွေနှင့် အတိုးနှုန်း၊ အသက်အာမခံအမ်းငွေနှင့် စာရင်းပိတ်နှုန်းများကို သတ်မှတ်ဆောင်ရွက်ခြင်း၊
- (ဈ) အသက်အာမခံလုပ်ငန်းကို အခါအားလျော်စွာ အာမခံသင်္ချာနည်းဖြင့် တန်ဖိုးဖြတ်ခြင်း၊ ထိုသို့ တန်ဖိုးဖြတ်ရန်အတွက် လိုအပ်သော အာမခံသင်္ချာပညာရှင်ကို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ငှားရမ်း ခြင်း၊
- (ည) အသက်အာမခံလုပ်ငန်းကို အာမခံသင်္ချာနည်းဖြင့် တန်ဖိုးဖြတ်ရာတွင် အကျိုးအမြတ်ရှိကြောင်း ပေါ်ပေါက်ခဲ့ပါက ယင်းအကျိုးအမြတ်ကို ရထိုက်ခွင့်ရှိသော အာမခံထားသူများသို့ ခွဲဝေပေးခြင်း၊
- (ဋ) မိမိတစ်ဦးတည်းကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသော အာမခံလုပ်ငန်းများတွင် အကျိုးဝင်သော သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်းနှင့် တစ်ဆင့်အာမခံလုပ်ငန်းများမှ အပ အခြားအာမခံလုပ်ငန်း တစ် မျိုးမျိုးကို ဖြစ်စေ၊ တစ်မျိုးထက်ပိုသော အာမခံလုပ်ငန်းများကိုဖြစ်စေ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်း များဥပဒေပုဒ်မ ၄ အရ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသော အခြားကုမ္ပဏီများအား လုပ်ကိုင်ခွင့် ပြုခြင်း၊
- (ဌ) နိုင်ငံခြားသုံးငွေဖြင့် ပေးချေရန်လိုအပ်သောတစ်ဆင့် အာမခံပရိမီယံ၊ ပေးချေရမည့်လျော်ကြေး၊ အာမခံတင်သွင်းငွေ၊ တရားစရိတ်၊ တံဆိပ်ခေါင်းဖိုး၊ ရှေ့နေခ၊ စစ်ဆေးခ၊ လုပ်ငန်းနှင့်တိုက်ရိုက် သက်ဆိုင်သည့် အခြားစရိတ်များအတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြား ငွေကို သုံးစွဲခြင်း၊
- (ဍ) အာမခံပညာစဉ်ဆက်မပြတ် ခေတ်မီတိုးတက်စေရေးအတွက် လိုအပ်သော အစီအမံများချမှတ် ဆောင်ရွက်ခြင်း။

အခန်း (၆)

အာမခံထားရှိခြင်းနှင့် အကျိုးခံစားခွင့်ထုတ်ပေးခြင်း

- ၁၃။ အစိုးရဝန်ထမ်းများသည် သတ်မှတ်ထားသောအသက်အရွယ်နှင့် လစာနှုန်းထားများအရ မြန်မာ့ အာမခံ၌ အသက်အာမခံ မထားမနေရထားရှိရမည်။
- ၁၄။ အရွယ်ရောက်သူတစ်ဦးသည် အရွယ်မရောက်သေးသူတစ်ဦးအတွက် အသက်အာမခံထားရှိနိုင် သည်။
- ၁၅။ စက်တပ်ယာဉ် ပိုင်ရှင်များသည် မြန်မာ့အာမခံ၌ သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ ထားရှိရ မည်။
- ၁၆။ နိုင်ငံပိုင်ပစ္စည်းများကို ပျက်စီးဆုံးရှုံးမှုဖြစ်စေနိုင်သော သို့မဟုတ် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို နစ်နာဆုံးရှုံးမှု ဖြစ်စေနိုင်သော သို့မဟုတ် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေနိုင်သော လုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်သောလုပ်ငန်းရှင် သို့မဟုတ် အဖွဲ့အစည်းသည် မြန်မာ့အာမခံ၌ အထွေထွေနစ်နာ ဆုံးရှုံးမှု ပေးလျော်ရန် အာမခံမထားမနေရ ထားရှိရမည်။

၁၇။ ပုဒ်မ ၁၆ အရ အထွေထွေနှစ်နာဆုံးရှုံးမှုပေးလျော်ရန် အာမခံမထားမနေရ ထားရှိရမည့်လုပ်ငန်းရှင် သို့မဟုတ် အဖွဲ့အစည်းများကို ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်နိုင်သည်။

၁၈။ နိုင်ငံတော်အဖွဲ့အစည်းများနှင့် နိုင်ငံတော်၏ မတည်ရင်းနှီးငွေ ငါးဆယ်ရာခိုင်နှုန်းနှင့် ယင်းအထက် ပါဝင်သော လုပ်ငန်းရှင်များသည် မိမိတို့ထားလိုသည့် အာမခံအမျိုးအစားမှာ မြန်မာ့အာမခံက လက်ခံဆောင်ရွက်နေသည့် အာမခံအမျိုးအစားဖြစ်ပါက မြန်မာ့အာမခံ၌သာ အာမခံထားရှိရမည်။

၁၉။ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်ဖြင့်ဖွဲ့စည်းသော စီးပွားရေး အဖွဲ့အစည်းများသည် မြန်မာ့အာမခံက အခါအားလျော်စွာ သတ်မှတ်သည့် အာမခံအမျိုးအစားများ ကို မြန်မာ့အာမခံ၌သာ အာမခံထားရှိရမည်။ သို့ရာတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဝန်ကြီးသည် ဖော်ပြပါစီးပွားရေး အဖွဲ့အစည်းများက ထားရှိရမည့် အာမခံအမျိုးအစားများအနက် တစ်မျိုးမျိုးကို ဖြစ်စေ၊ တစ်မျိုးထက်ပို၍ဖြစ်စေ နိုင်ငံတော်အကျိုးငှာ အာမခံထားရှိခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။

၂၀။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည့်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဤဥပဒေအရပြုလုပ်သည့် အသက် အာမခံပေါ်လစီတိုင်းအတွက် အာမခံထားသူက လွှဲအပ်ခြင်းခံရသူသာလျှင် အကျိုးခံစားခွင့် ရရှိစေရမည်။

အခန်း (၇)

မတည်ငွေရင်းနှင့် အမြတ်ခွဲဝေမှု

၂၁။ (က) နိုင်ငံတော်သည် မြန်မာ့အာမခံ၏ တစ်ဦးတည်းသော အစုရှယ်ယာပိုင်ရှင်ဖြစ်ရမည်။ မြန်မာ့ အာမခံ၏ ခွင့်ပြုမတည်ငွေရင်းသည် ကျပ်သန်းပေါင်း ၃၀၀ ဖြစ်သည်။ ယင်းအနက်ကျပ်သန်း ၁၅၀ ကို နိုင်ငံတော်က ထည့်ဝင်ပြီးဖြစ်ရမည်။ ကျန်ရှိသော ခွင့်ပြုမတည်ငွေရင်းကို နိုင်ငံတော်က လိုအပ်သလို ထည့်ဝင်နိုင်သည်။

(ခ) မြန်မာ့အာမခံ၏ ခွင့်ပြုမတည်ငွေရင်းနှင့် ထည့်ဝင်ပြီးမတည်ငွေရင်းတို့ကို အစိုးရ၏ခွင့်ပြုချက်ဖြင့် တိုးမြှင့်နိုင်သည်။

၂၂။ မြန်မာ့အာမခံတွင် အောက်ပါရန်ပုံငွေများ ထားရှိရမည်-

(က) အထွေထွေသီးသန့်ရန်ပုံငွေ၊

(ခ) အသက်အာမခံလုပ်ငန်းရန်ပုံငွေ၊

(ဂ) အထွေထွေအာမခံလုပ်ငန်းရန်ပုံငွေ။

၂၃။ အထွေထွေသီးသန့်ရန်ပုံငွေတွင် အောက်ပါငွေများ ထည့်သွင်းရမည်-

(က) နိုင်ငံတော်က ကနဦးထည့်ဝင်ငွေ ကျပ်သန်း ၅၀၊

(ခ) အသက်အာမခံလုပ်ငန်းအား အာမခံသင်္ချာနည်းဖြင့် တန်ဖိုးဖြတ်ပြီး အမြတ်ခွဲဝေငွေမှ တစ်ဆင့် ရာခိုင်နှုန်းနှင့် ညီမျှသောငွေ၊

(ဂ) အထွေထွေအာမခံလုပ်ငန်းတစ်ခုစီ၏ နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှု ပိုမိုငွေမှ အာမခံလုပ်ငန်းရန်ပုံ ငွေများထည့်ဝင်ပြီး ကျန်ငွေ၏တစ်ဆယ်ရာခိုင်နှုန်းနှင့်ညီမျှသောငွေ။

၂၄။ အထွေထွေသီးသန့်ရန်ပုံငွေသို့ ထည့်ဝင်ငွေရာခိုင်နှုန်းကို အစိုးရ၏ခွင့်ပြုချက်ဖြင့် တိုးမြှင့်နိုင်သည်။

အထွေထွေသီးသန့်ရန်ပုံငွေ စုစုပေါင်းသည် မြန်မာ့အာမခံ၏ ထည့်ဝင်ပြီး မတည်ငွေရင်းထက် ကျော်လွန် နိုင်သည်။

၂၅။ အသက်အာမခံလုပ်ငန်း ရန်ပုံငွေတွင် အောက်ပါငွေများ ထည့်သွင်းရမည်-

(က) နိုင်ငံတော်က ကနဦးထည့်ဝင်ငွေ ကျပ်သန်း ၆၀၀၊

(ခ) အသက်အာမခံလုပ်ငန်း၏ နှစ်စဉ်ဝင်ငွေ စုစုပေါင်းမှ ကုန်ကျစရိတ်နုတ်ပယ်ပြီး ပိုမိုငွေ။

၂၆။ အထွေထွေအာမခံလုပ်ငန်း ရန်ပုံငွေတွင် အထွေထွေအာမခံလုပ်ငန်းများ၏ ပိုငွေမှ လုပ်ငန်းရပ် အလိုက် နှစ်စဉ်အာမခံပရီမီယံရငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏ သို့မဟုတ် ထိုလုပ်ငန်းဆောင်ရွက်မှု ပိုငွေသည် နှစ်စဉ်အာမခံပရီမီယံရငွေ၏ လေးဆယ်ရာခိုင်နှုန်းမပြည့်မီခဲ့သော် ပိုငွေ အားလုံးကိုထည့်သွင်းရမည်။

၂၇။ မြန်မာ့အာမခံသည် အသက်အာမခံလုပ်ငန်းအတွက် အသက်အာမခံသင်္ချာနည်းဖြင့် တန်ဖိုးဖြတ် ဆောင်ရွက်ခြင်းဖြင့် ရရှိသော အမြတ်ငွေများအနက် အထွေထွေသီးသန့်ရန်ပုံငွေသို့ တစ်ဆယ်ရာခိုင်နှုန်း ထည့်သွင်းပြီးနောက် ပိုငွေကိုးဆယ်ရာခိုင်နှုန်းကို အသက်အာမခံပေါ်လစီရှင်များသို့ ခွဲဝေပေးရမည်။

၂၈။ မြန်မာ့အာမခံသည် အာမခံလုပ်ငန်းရန်ပုံငွေများ ထည့်ဝင်ပြီးနောက် ကျန်ရှိသောအထွေထွေအာမခံ လုပ်ငန်းတစ်ခုစီ၏ ပိုငွေမှအထွေထွေသီးသန့်ရန်ပုံငွေသို့ တစ်ဆယ်ရာခိုင်နှုန်းထည့်ဝင်ပြီး ပိုငွေကိုးဆယ် ရာခိုင်နှုန်းကို အစိုးရသို့ပေးသွင်းရမည်။

၂၉။ မြန်မာ့အာမခံသည် အာမခံလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းအလိုက် လိုငွေပေါ်ပေါက်ခဲ့ သော် ပထမဦးစွာ လုပ်ငန်းအလိုက် အာမခံရန်ပုံငွေမှသုံးစွဲရမည်။ အာမခံရန်ပုံငွေမှ မလုံလောက်ခဲ့သော် သီးသန့်ရန်ပုံငွေမှ ကျခံရမည်။ သီးသန့်ရန်ပုံငွေမှ မလုံလောက်ခဲ့သော် ထုတ်ပေးရန်ကျန်ရှိသော ပေါ်လစီ ငွေများအတွက်နိုင်ငံတော်က တာဝန်ခံရမည်။

၃၀။ မြန်မာ့အာမခံသည် မိမိ၏ လုပ်ငန်းများအတွက် လိုအပ်မည့် လှည့်ပတ်သုံးစွဲငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင်သော်လည်းကောင်း၊ နိုင်ငံပိုင်ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုတွင်သော်လည်း ကောင်း စာရင်းဖွင့်လှစ် အပ်နှံရမည်။

၃၁။ မြန်မာ့အာမခံသည်-

(က) နိုင်ငံခြားသုံးငွေဖြင့် အာမခံလက်ခံခြင်း၊ ပေးလျော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ ဘဏ်တွင် နိုင်ငံခြားသုံးငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်ရမည်၊

(ခ) နိုင်ငံခြားသုံးငွေစာရင်းတွင် ကနဦးစာရင်းဖွင့် အဖြစ်ကျပ်ငွေ ၅ သန်းနှင့်ညီမျှသော နိုင်ငံခြားသုံး ငွေကို ထည့်သွင်း၍ လုပ်ငန်းအတွက်ရရှိသည့် နိုင်ငံခြားသုံးငွေများ ထည့်သွင်းခြင်းနှင့် လုပ်ငန်းအတွက် ပေးငွေများ ထုတ်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်၊

(ဂ) နိုင်ငံခြားသုံးငွေဖြင့် ပေးဆောင်ရန် လက်ကျန်ငွေ လုံလောက်မှုမရှိသည့်အခါ အစိုးရ၏ ခွင့်ပြုချက် ဖြင့် ထပ်မံဖြည့်တင်း ဆောင်ရွက်နိုင်သည်။

ငွေစာရင်းများနှင့် စာရင်းစစ်ဆေးခြင်း

- ၃၂။ မြန်မာ့အာမခံ၏ ဘဏ္ဍာရေးနှစ်သည် နိုင်ငံတော်၏ဘဏ္ဍာရေးနှစ်အတိုင်း ဖြစ်စေရမည်။
- ၃၃။ မြန်မာ့အာမခံသည် မိမိ၏စာရင်းများနှင့်စပ်လျဉ်း၍ စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးခြင်းကို ခံယူရ မည်။
- ၃၄။ (က) မြန်မာ့အာမခံသည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အခါတိုင်း နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း ပြုလုပ်ရမည်။
- (ခ) စာရင်းစစ်ချုပ်ရုံးက မှန်ကန်ကြောင်း သက်သေခံလက်မှတ်ရေးထိုးသည့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း ကို မြန်မာ့အာမခံ၏ နှစ်ချုပ်အစီရင်ခံစာနှင့်အတူ ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် ၆ လအတွင်း ဝန်ကြီး ဌာနမှ တစ်ဆင့် အစိုးရအဖွဲ့သို့တင်ပြရမည်။
- (ဂ) မြန်မာ့အာမခံသည် နှစ်ချုပ်အစီရင်ခံစာကို အများပြည်သူသိရှိစေရန် ဝန်ကြီးဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း ထုတ်ပြန်ကြေညာရမည်။

အခန်း (၉)

အထွေထွေ

- ၃၅။ မြန်မာ့အာမခံသည် ပျက်စီးဆုံးရှုံးမှုကြောင့် မိမိကလျော်ကြေးပေး၍ သိမ်းယူထားပြီးဖြစ်သော အဆောက်အအုံများ၊ ပစ္စည်းများနှင့် ယာဉ်များကို ဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ စီမံခန့်ခွဲခွင့် ရှိသည်။
- ၃၆။ နိုင်ငံတော်ကဖြစ်စေ၊ မြန်မာ့အာမခံကဖြစ်စေ အာမခံပေါ်လစီရှင်ပေါ်တွင် တင်ရှိသောကြွေးမြီမှ တစ်ပါး ပေါ်လစီရှင်ကခံယူသည့် အခြားကြွေးမြီ သို့မဟုတ် ကြွေးမြီတာဝန်တစ်ခုခုနှင့် စပ်လျဉ်း၍ ဤဥပဒေအရ ပေါ်လစီရှင်သို့ ထုတ်ပေးရမည့်ငွေများကို မည်သည့်တရားရုံးကမဆို ပြစ်မှုကြောင်းဖြင့် သော်လည်းကောင်း၊ တရားမကြောင်းဖြင့်သော်လည်းကောင်း အမိန့် သို့မဟုတ် ဒီကရီချမှတ်၍ ဝရမ်း မကပ်ရ။
- ၃၇။ မြန်မာ့အာမခံသည် အာမခံလုပ်ငန်းဥပဒေအရ တည်ထောင်ထားသော မြန်မာ့အာမခံလုပ်ငန်းပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ ဆောင်ရွက်ဆဲလုပ်ငန်းနှင့် ဆောင်ရွက်ပြီး လုပ်ငန်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်တို့အပြင် ဝန်ထမ်းအဖွဲ့အစည်းကိုပါ ဆက်ခံရမည်။
- ၃၈။ အာမခံလုပ်ငန်းဥပဒေအရ အာမခံလုပ်ငန်းနှင့်စပ်လျဉ်း၍ ပြုလုပ်ခဲ့သည့် သို့မဟုတ် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်များ၊ စာချွန်လွှာများ၊ အာမခံပေါ်လစီစာချုပ်များသည် မြန်မာ့အာမခံကပြုလုပ်သည့် သို့မဟုတ် ချုပ်ဆိုသည့်သဘောတူစာချုပ်များ၊ စာချွန်လွှာများ၊ အာမခံပေါ်လစီစာချုပ်များဖြစ်သည်ဟု မှတ်ယူရမည်။
- ၃၉။ အာမခံလုပ်ငန်းဥပဒေအရ တည်ထောင်ထားရှိသည့်မြန်မာ့အာမခံလုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့သည် ဤဥပဒေအရ ဖွဲ့စည်းသည့် ဒါရိုက်တာအဖွဲ့အား တာဝန်ဝတ္တရားများ လွှဲအပ်ပေးသည့်နေ့အထိ လုပ်ငန်း များကို ဆောင်ရွက်ခွင့်ရှိစေရမည်။
- ၄၀။ အာမခံလုပ်ငန်းဥပဒေအရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၄၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်-

- (က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊
- (ခ) ဝန်ကြီးဌာနနှင့် မြန်မာ့အာမခံသည် အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

၄၂။ အာမခံလုပ်ငန်းဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၀) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) သန်းရွှေ

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့